



ကမ္ဘာ့မိမိလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တကြိမ် အခြေအနေ တင်ပြချက် ဇန်နဝါရီလ ၂၀၂၂ ခုနှစ်
Karenni Civil Society Network

P.O. Box - 100, Mae Hong Son, 58000, Thailand
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

ဇန်နဝါရီလ ၂၀ရက်၊ ၂၀၂၂ ခုနှစ်

ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တကြိမ် အခြေအနေ တင်ပြချက် ဇန်နဝါရီလ ၂ ရက်မှ
 ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်


ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - ဇန်နဝါရီလ ၂	ဇန်နဝါရီလ ၃- ဇန်နဝါရီလ ၁၆	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၁၈၂	၁၆	၁၉၈
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၂၆၈		၂၆၈
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၁၄၆	၁၀	၁၅၇
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လွိုင်ကော်မြို့နယ်	၄၄	၁၀	၅၄
	ဒီးမော့ဆိုမြို့နယ်	၂၅၉	၂၈	၂၈၈
	ဖယ်ခုံမြို့နယ်	၁၀၉	၁	၁၁၀
	ဖရူဆိုမြို့နယ်	၃		၃
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၆၂၃		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ ဇန်နဝါရီလ ၂ ရက်နေ့ အထိ	IDPs အသစ် ဇန်နဝါရီလ ၃ - ဇန်နဝါရီလ ၁၆ ရက်နေ့	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၃၂၃၁၁	၂၀၀၀၀	၅၂၃၁၁
၂	ဒီးမော့ဆို	၆၈၂၆၅		၆၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၄၁၀၀၀		၄၁၀၀၀
၆	ရှားတော	၂၂၁၅	၁၈၀	၂၃၉၅
၇	မယ်စွဲ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	စုစုပေါင်း	၁၅၆၉၃၉		၁၇၇၁၁၅

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ ဇန်နဝါရီလ(၃)ရက်မှ ဇန်နဝါရီလ (၁၆)ရက်၊ ၂၀၂၂ခုနှစ်



- လေကြောင်းမှန်ကြိုတိုက်ခိုက်ခြင်း
- အိမ်မီးရှို့ခြင်း
- လွှတ်စစ်ခိတ်အားပေး တာဝါတိုင်
- စကစ မြေမြှုပ်နှံခြင်းများကြောင့် ထိခိုက်ဒဏ်ရာရရှိမှု
- စကစ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးနေရာ
- စစ်ဘေးရှောင်နေရာများ
- တည်ဆောက်ပြီး ရေကာတာများ
- တည်ဆောက်ရန်လျာထားသည့် ရေကာတာများ
- သတ္တုသန့်စင်စက်ရုံနေရာ
- တရုတ်နိုင်ငံကုသည့် စခန်း (၁), (၂)
- လက်နက်ကြီးဖြင့် ပစ်ခတ်မှု
- KNPP/KNDF နှင့် စကစ တိုက်ပွဲနေရာများ
- နယ်မြားစောင့်တပ်နှင့် ပြည်သူ့စစ် ရွေ့တပ်စခန်းများ
- မြန်မာ စစ်တပ်ရွေ့တပ်စခန်းများ
- မြန်မာစစ်တပ်အခြေပြုနေရာများနှင့် စစ်ဆင်ရေးဌာနချုပ်
- အမှတ်(၁၄)စစ်တပ် လေ့ကျင့်ရေးကျောင်း
- နယ်မြားစောင့်တပ်နှင့် ပြည်သူ့စစ်ဌာနချုပ်
- မြို့နယ်
- လမ်း
- မြစ်၊ ချောင်း
- KA/KNDF မှ စိတ်ထားသောလမ်း

0 4.5 9 18 27 36 ကီလိုမီတာ

- ဆက်လက်ဖြစ်ပေါ်နေသော စစ်ကောင်စီတပ်များ၏ ထိုးစစ်ဆင်မှုများ၊ အရပ်သားများရှိရာသို့ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ အိုးအိမ်များမီးရှို့ဖျက်စီးခြင်း

ဇန်နဝါရီလ(၃)ရက်နေ့၊ မိုးပြဲအထွက် ဟိုက်ကွီကျေးရွာအနီး နေပြည်တော်သို့သွယ်တန်းထားသော လျှပ်စစ် ဓာတ်အားလိုင်း တာဝါတိုင် (၂)ခုကို KNDF B03ကဖျက်ဆီးခဲ့သည်။

ဇန်နဝါရီလ (၄)ရက်နေ့ည (၁၁)နာရီအချိန်ခန့်တွင် ဖယ်ခုံမြို့ရှိ NLD ပြည်နယ်လွှတ်တော်အမတ် ဒေါ်မေရီနို့၊ နေအိမ်ကို ဖယ်ခုံအခြေစိုက်စကစတပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ်ပျက်စီးခဲ့ပါသည်။

ဇန်နဝါရီလ (၄)ရက်နေ့၊ ရှားတောမြို့နယ်၊ သရီးဒါးနှင့် ဒေါကလော်လဲကျေးရွာလမ်းဆုံတွင် ညနေ (၄)နာရီခန့်မှ (၅) နာရီအထိ တစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲကြောင့် အနီးအနားမှ ကျေးရွာလူထုများ ထွက်ပြေး တိမ်းရှောင်ရကြောင်း သိရပါသည်။

ဇန်နဝါရီလ(၅)ရက်နေ့၊ ဖရူဆိုမီးရှို့သတ်ဖြတ်မှုဖြစ်စဉ်တွင် ကျူးလွန်ခဲ့သည့် ခမရ ၁၀၈တပ်ရင်းမှ တပ်ကြပ် (၁)ဦးသည် DMO-PDFထံသို့ လာရောက်လက်နက်အပ်နှံခဲ့သည်။

ဇန်နဝါရီလ (၆)ရက်နေ့တွင် ကယန်းသာယာလမ်းခွရှိ စကစ ကင်းပုန်းကို ပူးပေါင်းတပ်များဖြစ်သည့် KNDFတပ်ရင်း (၂)နှင့် (၃)နှင့် PDF အရှေ့ဘက်ကမ်းတို့ ပင်ရောက်တိုက်ခိုက်ခဲ့ရာ စကစမှ ဗိုလ်ကြီးနှစ်ဦး အပါအဝင် တပ်သား (၁၅)ဦးကျဆုံးကြောင်း KNDFတပ်ရင်း (၃)မှ ထုတ်ပြန်ခဲ့ပါသည်။ တစ်ရက်တည်းတွင် လွိုင်ကော်မြို့နယ်၊ မိုင်းလုံးနှင့် ပန်ကန်းရပ်ကွက်တို့တွင် ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် KDF၊ KNDF၊ GZ 21 Loikaw တို့နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ (၈)ဦး ထက်မနည်း သေဆုံးခဲ့ရပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲအတွင်း ပြည်သူ့နေအိမ် အနည်းဆုံး(၈)လုံး မီးလောင် ပျက်စီးခဲ့ရသည့်အပြင် ဒီးမော့ဆို (၅)မိုင်နှင့် (၆) မိုင် ရှိ ပြည်သူ့နေအိမ်အချို့ကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီး ခဲ့သည်။ စစ်ကောင်စီ၏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူ(၁)ဦး ထိခိုက် ဒဏ်ရာရရှိသွား ခဲ့သည့်အပြင် လွိုင်ကော်မြို့တွင်းတွင်လည်း စစ်ကောင်စီ၏လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူတစ်ဦး တက်ပြီး သေဆုံးခဲ့ရသည်။

ဇန်နဝါရီလ(၇)နေ့၊ လွိုင်ကော်မြို့အတွင်းသို့ စစ်ကောင်စီလက်နက်ကြီးများပစ်ခတ်မှုကြောင့် အသက်(၃၀)ကျော် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့ရသည်။

ဇန်နဝါရီလ (၇) ရက်နေ့၊ ထိုင်းနယ်စပ်နှင့် ၅ ကီလိုမီတာအကွာတွင်းတွင်ရှိသည့် နတ်တောင်စန်းကို KA မှ ပင်ရောက် သိမ်းပိုက်နိုင်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃၂ ဦးသေဆုံးပြီး ၁၀ ဦး ဖမ်းဆီးခံရသည်။ စစ်ကောင်စီမှ အထိနာမှုကြောင့် တိုက်ပွဲအပြီး နာရီပေါက်ခန့်ကြာတွင် လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက် ခဲ့သည့်အတွက် KAဘက်မှ (၂)ဦးကျဆုံးကာ (၆)ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်။ နတ်တောင်၏ မြောက်ဘက်တွင် ရှိသော ကရင်နီတပ်မတော် ဌာနချုပ်ဖြစ်သည့် တလေဒူဆို တပ်စခန်းကိုလည်း တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့သည်။ ထိုသို့ KNPPထိန်းချုပ်နယ် မြေထဲသို့ လေယာဉ်ဖြင့်(၂)ရက် ဆိုက်တိုက် လာရောက်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် KNPPထိန်းချုပ် နယ်မြေထဲသို့ လာရောက်ခိုလှုံနေသော

စစ်ဘေးရှောင် (၈၀၀) ကျော်သည် နယ်စပ်ဖြတ်ကျော်ကာ ကရင်နီဒုက္ခသည်အမှတ်(၁)စခန်းသို့ လာရောက်ခိုလှုံ ခဲ့ကြရသည်။

ထိုတစ်ရက်တည်းတွင် လွိုင်ကော်မြို့၊ ပန်ကန်းနှင့် မိုင်းလုံးရပ်ကွက်အတွင်း KNDF နှင့် KA ပူးပေါင်းတပ်တို့သည် စစ်ကောင်စီနှင့် တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ (၄)ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရကြောင်း နှင့် KNDF ရဲဘော်တစ်ဦးကျဆုံးကြောင်း KNDFမှ ထုတ်ပြန်ခဲ့ပါသည်။ စစ်ကောင်စီမှ ဒီးမော့ဆိုမြို့နယ်ရှိ (၅)မိုင်၊ (၆)မိုင် နှင့် ဒေါပိုးစီကျေးရွာရှိ နေအိမ်စုစုပေါင်း(၁၈)လုံးအား မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ဇန်နဝါရီလ (၆)ရက်နေ့မှ စတင်ပြီး တိုက်ပွဲပြင်းထန်ခဲ့သည့် လွိုင်ကော်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဇန်နဝါရီလ(၇)ရက်နေ့အထိ အရပ်သား (၆)ဦးသေဆုံးခဲ့ရပြီး (၈)ဦးဒဏ်ရာရရှိခဲ့သည်။

ဇန်နဝါရီလ(၈)ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်(၅)မိုင်၊(၆)မိုင်နှင့် ဒေါပိုးစီမှ လွိုင်ကော်မြို့နယ်၊ မိုင်းလုံး၊ ပန်ကန်း ရပ်ကွက်အထိ စစ်ကောင်စီတပ်နှင့် KNDF, KAပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်အဆင့် ရှိသူတစ်ဦးအပါအဝင် အနည်းဆုံး(၃၀)ဦးကျဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါသည်။ စစ်ကောင်စီမှ အထိနာမှုကြောင့် တင့်ကား၊ ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များပါ အသုံးပြုပြီး လာရောက်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်(၁၁)လက်နှင့် ရဟတ်ယာဉ်တစ်စီးပစ်ချခံခဲ့ရသည်။ စစ်ကောင်စီမှ အထိနာမှုကြောင့် (၅)မိုင်၊(၆)မိုင်နှင့် ဒေါပိုးစီရှိ နေအိမ်စုစုပေါင်း(၁၀)လုံးကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNDFမှ ထုတ်ပြန်ခဲ့ပါသည်။

ဇန်နဝါရီလ (၉)ရက်နေ့၊ ဒီးမော့ဆိုမြို့၊ (၆) မိုင်တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် KA, KPDF,KNDFတို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၁၀)ဦးထက်မနည်းသေဆုံးပြီး အချို့ထိခိုက်ဒဏ်ရာ ရရှိသည့်အပြင် စစ်ကောင်စီ၏ လက်နက်အချို့အား သိမ်းဆည်းရမိကြောင်း KPDF မှ ထုတ်ပြန်ခဲ့ပါသည်။ ထိုတစ်ရက်တည်း နံနက်ပိုင်းအချိန် လွိုင်ကော်မြို့အထွက် နွားလဝိုးကျေးရွာအကျော်မှာ စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် စစ်ရှောင်ရန် လွိုင်ကော်မြို့မှ ရှမ်းပြည်နယ်သို့ ထွက်ခွာသွားသည့် ပြည်သူတစ်ဦး ကျည်ဆန်ထိမှန် ဒဏ်ရာရရှိသွားခဲ့သည်။

ဇန်နဝါရီလ(၁၀)ရက်နေ့၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုရှေ့ရွာတွင် KNDFမှ နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရာ စစ်ကောင်စီ၏ လက်နက်ကြီး၊ ငယ်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး၏ အလောင်းကိုလည်း သင်ဂြိုဟ်ပေးခဲ့ကြောင်း KNDFမှထုတ်ပြန်ခဲ့ပါသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် နန်းမယ်ခုံမှ အသက်(၅၅)နှစ်အရွယ် နှလုံးရောဂါအခံရှိသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါသည်။

ဇန်နဝါရီလ (၁၁)ရက်နေ့၊ လွိုင်ကော်မြို့၊ မိုင်းလုံးနှင့် ရွာတန်းရှည်ရပ်ကွက်တို့တွင် ပြင်းထန်စွာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ (၂၀)ဦးသေဆုံးခဲ့ပြီး တိုက်ပွဲအတွင်း KNDF မှ ရဲဘော်တစ်ဦး ကျဆုံးသွားခဲ့သည်။ ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်များမှ မိုင်းလုံးရပ်ကွက်ရှိ ပြည်သူ့နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့ပါသည်။ လွိုင်ကော်မြို့ပေါ်သို့ စစ်ကောင်စီမှ တိုက်လေယာဉ်နှစ်စီးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်းလည်း သိရှိရပါသည်။



လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိ ပြည်သူ့နေအိမ်များအား စကစမှ ဒီးဂျီပျက်စီး

ဇန်နဝါရီလ (၁၂) ရက်နေ့၊ စစ်ကောင်စီတပ်၏ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လွိုင်ကော်မြို့ ဒေါ်ခွေရပ်ကွက်ရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းအား ထိမှန်ကာ ပျက်စီးခဲ့သည်။

ဇန်နဝါရီလ(၁၃)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် နည်းပညာတက္ကသိုလ်အနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KA,KNDF နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။ ထို့အပြင် ဘောလခဲနှင့် နန်းဖဲကျေးရွာအကြားရှိ စစ်ကောင်စီ၏ မက်စလောင်းတောင်စခန်းကိုလည်း KAနှင့် KNDF တို့မှ တိုက်ခိုက် ခဲ့ပါသည်။

ဇန်နဝါရီလ (၁၄) ရက်နေ့၊ ကရင်နီပြည်နယ်၊ ဘောလခဲမြို့၊ ကယားပိုင်းရပ်ကွက် စာသင်ကျောင်းအနီးတွင် စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ဒေသခံတစ်ဦး လက်နက်ကြီး ပေါက်ကွဲ သံကြောင့် သေဆုံးသွားခဲ့သည်။

ဇန်နဝါရီလ (၁၆) ရက်နေ့၊ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ် မြောက်ဘက် နန်းကွယ်ကျေးရွာ အနီး တစ်နေရာ၌ အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦး စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိခွဲပြီး ဘယ်ခြေထောက် ဆုံးရှုံးခဲ့ရပါသည်။

ဇန်နဝါရီလ (၁၆) ရက်နေ့၊ လွိုင်ကောင်မြို့နယ်၊ မိုးလုံးရပ်ကွက် နှစ်ခြင်းဘုရားကျောင်းအနီး စစ်ကြောင်း ထိုးလာသော အင်အား ၁၀၀ရှိသည့် စစ်ကောင်စီတပ်အား ကရင်နီတပ်မတော်(KA)၊ KNDF၊ DMO PDF၊ KDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက် သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုရှိသည့်အတွက် လွိုင်ကော်မြို့အား ညနေ တိုက်လေယာဉ် ၂စီးဖြင့် ၅နာရီအချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ လေကြောင်း တိုက်ခိုက်မှုအပြင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် မိုင်းလုံးရပ်ကွက်ရှိ ကယားဖူးနှစ်ခြင်း အသင်းတော်များအဖွဲ့ သာသနာနယ်ရုံးနှင့် မေတ္တာရိပ်မွန် မိဘမဲ့ဂေဟာ၊ နေအိမ်အချို့အပြင် လူမှုအသင်း အဖွဲ့ရုံးလည်း မီးလောင်ပျက်စီးသွားခဲ့သည်။ ညနေ ၅:၄၀ နာရီအချိန်တွင် နန်းမယ်ခုံမြို့ဘက်သို့ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပရဟိတလူငယ် (၃)ဦး ထိမှန်သေဆုံးသွားခဲ့သည်။ ထိုတရက်တည်းတွင် ဖရူဆိုမြို့နယ် မာခရော်ရှေ့ကျေးရွာတွင် ရေခပ်ဖို့ဆင်းလာသည့် စစ်ကောင်စီတပ်အား KNDF မှ ဝင်ရောက်

တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF B-15 မှ ထုတ်ပြန်သည်။

- စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်တိုက်ခိုက်မှုများကြောင့် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့မှ ပြည်သူများ ဘေးကင်းရာသို့ ရွှေ့ပြောင်းနေ

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းကစပြီး လွိုင်ကော်၊ ဒီးမော့ဆိုမြို့တွင်း တိုက်ပွဲများပြင်းထန်လာပြီး စစ်ကောင်စီတပ်မှ မြေပြင်တိုက်ခိုက်မှုများအပြင် လေကြောင်းသုံးကာ တိုက်ခိုက်လာနေသည့်အတွက် လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့မှ ပြည်သူများ မြို့ကိုစွန့်ခွာပြီး နီးစပ်ရာ စစ်ဘေးရှောင်စခန်းများ၊ ရှမ်းပြည်နယ် အပါအဝင်အခြားသော ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ လွိုင်ကော်အပါအဝင် အခြားမြို့နယ်များမှ စစ်ဘေးရှောင်လာသောပြည်သူများအား စစ်ကောင်စီတပ်များမှ တောင်ကြီးသို့ ဝင်ခွင့်မပေးဘဲ အမျိုးမျိုး နှောင့်ယှက်လျက်ရှိပြီး လွိုင်ကော်-တောင်ကြီး လမ်းတလျှောက်တွင် ငွေကြေး အဆမတန် တောင်းခံ လျက်ရှိသည်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲများကြောင့် ဒေသခံများ နေရပ်စွန့်ခွာ တိမ်းရှောင်သွားပြီး နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအပါအဝင် လူတချို့သည် နေအိမ်များနှင့် ဆိုင်ခန်းများအား ဖျက်ဆီး ဖောက်ထွင်းကာ ခိုးယူမှုများ ပြုလုပ်လျက်ရှိသည့်အတွက် စစ်ဘေးရှောင်ပြည်သူများသည် တပူပေါ်နှစ်ပူဆင့် ဖြစ်နေကြရသည်။ လေကြောင်းတိုက်ခိုက်မှုများကြောင့် လွိုင်ကော်မြို့မှ ဒေသခံ ၂၀၀၀၀ (သုံးပုံနှစ်ပုံ) ကျော်သည် ထွက်ပြေးနေကြရပြီး ဒီးမော့ဆိုမြို့မှ ပြည်သူများသည် လွိုင်ကော်မြို့သို့ ယခင်ကတည်း ထွက်ပြေးလာခဲ့ကြခြင်း ဖြစ်သည်။ ယခုအချိန်တွင် နောက်တကြိမ်မြို့ကိုစွန့်ခွာပြီး ထပ်မံထွက်ပြေးနေရသည်။



စကစမှ လွိုင်ကော်မြို့နှင့် ဒီးမော့ဆိုမြို့အား လေယာဉ်ဖြင့် ဖုံးကြဲ လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့မှ ထွက်ပြေးလာသူများအား တောင်ကြီးသို့သွားရာ လမ်းတွင်ပိတ်မိ

- စစ်ပြေးရှောင်များ စကစ၏ လေယာဉ်ဖြင့် ဖုံးကြဲသေဆုံး

ဇန်နဝါရီလ ၁၇ ရက်နေ့၊ စစ်ကောင်စီတိုက်လေယာဉ်မှ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတခုအား ဖုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အမျိုးသမီး ၂ ဦး (၁၂နှစ် နှင့် ၁၅ နှစ်) နှင့် အသက် ၅၀ အရွယ်ရှိ အမျိုးသား တစ်ဦး သေဆုံးသွားခဲ့သည်။

Contact persons:

Khu Ko Reh Tel: +666 5329 7814

Ruby Tel: +666 3184 2980

Website : www.karennicsn.org

Facebook: Karenni Csn

Email: kcsn2010@gmail.com